

#SleepOnSide



တၢ်မံလာ အကပၤဖဲ ဖိသၢ် အိၣ်ဖဲ ဒၤလီၢ်ပူၤ

တၢ်လုထံၣ်မၤကွၢ် အသီတဖၣ် အိၣ်ဖျါဝဲလာ
ထီၣ်သတြီၤဒီး တၢ်မံလာ အီထီခိၣ်န့ၣ်,
တၢ်မံလာ အကပၤ စးထီၣ်လာ နဒၤ ၂၈ နွံ,
မၤစၢၤလီၤ ခွဲးယၢ်လာ ဖိသၢ်ကအိၣ်ဖျါ
ထီၣ်လာအသံ တတ်န့ၣ်လီၤ.

ကွၢ်အါထီၣ်ဘၣ် ဆူအတကပၤ တက့ၢ်



တၢ်မံလၢ အကပၤဖဲ ဖိသၢ် အိၣ်ဖဲ ဒၢလီၢ်ပူၤ



ဘၣ်မနုၤအဃိ ယတြၢးမံလၢ အကပၤလဲၣ်.

နအိၣ်ဒီးဟူးသး ၂၈ နွံအလီၢ်ခံ, နမံလီၤလၢချၢယံ(အီထီခိၣ်)န့ၣ် ဆိၣ်တံၢ်လီၤ သ့ၣ်ကျိၤခိၣ် သ့ၣ်တဖၣ်လၢ ကမၤစၢလီၤ တၢ်ဆှၢသ့ၣ်ဆူ နဟၢမၤ ဒီး ကလံၤလၢ ကတူၤဆူ နဖိဆံးအအိၣ် လီၤ.

တၢ်အိၣ်ဖျၢၣ် ဖိသၢ်အသံ အတၢ်လီၤဘၣ်ယိၣ် မနုၤတဖၣ် အိၣ်ဝဲသ့ ဖဲယမ့ၢ်မံ အီထီခိၣ်အခါလဲၣ်.

တၢ်အိၣ်ဖျၢၣ် ဖိသၢ်အသံ ဖဲ ၂၈ နွံဝံၤအလီၢ်ခံန့ၣ် ကထီၣ်အသး သ့လၢ ဖိသၢ်ဆံး ၅၀၀ အကျိ တဂၤန့ၣ်လီၤ. ဘၣ်ဆၢဒီး, တၢ်ယုထံၣ်သ့ၣ်ညါ ဟ်ဖျါလီၤတံၢ်ဝဲလၢ တၢ်မံလၢ အကပၤန့ၣ် မၤစၢလီၤ နွဲးယၢ် တတ်လၢ ဖိသၢ်ကအိၣ်ဖျၢၣ်ထီၣ်လၢအသံ ဖဲတၢ်ထီၣ်သ တြီၤဒီး တၢ်မံလၢ အီထီခိၣ် န့ၣ်လီၤ.

ဂ့ၤဒိၣ်လၢ ယမံလီၤ လၢ အစ့ၣ်မ့ၢ် အထွဲ တကပၤလဲၣ်.

ဖဲနအဲၣ်ဒီး တကပၤသ့လီၤ, တၢ်မံနီၤလၢ အီထီခိၣ် န့ၣ်တမ့ၢ် တၢ်ဂ့ၤဒိၣ်လၢ ဖိဆံးဖိအဂီၢ် ဖဲ နဒၢ ၂၈ နွံ အလီၢ်ခံန့ၣ်ဘၣ်.

ယမ့ၢ် မံမုၢ်ဒိၣ် လၢအီထီခိၣ် တခီလဲၣ်.

နမ့ၢ် အဲၣ်ဒီးဘၣ်ဆၢ တၢ်မံနီၤလၢ အီထီခိၣ် န့ၣ်တမ့ၢ် တၢ်ဂ့ၤဒိၣ်လၢ ဖိဆံးဖိအဂီၢ် ဖဲ နဒၢ ၂၈ နွံ အလီၢ်ခံန့ၣ်ဘၣ်.

ယမ့ၢ်မံပၢ်ထီၣ်လၢ အီထီခိၣ်န့ၣ် တၢ်ကမၤအသးဒ်လဲၣ်.

မ့ၢ်တၢ်ကထီၣ်ညါန့ၣ်သး ဖဲပမံအခါ ပယာ်ပသး ဒီး ပုၤမိၢ်ဒၢအါဂၤ မံပၢ်ထီၣ် လၢ အီထီခိၣ်လီၤ. တၢ်ဂ့ၤကီတအိၣ်ဘၣ် တၢ်အကါဒိၣ်န့ၣ် စးထီၣ်နတၢ်မံ ကိးဘျီဒီးန့ၣ် မံနီၤလီၤ လၢအကပၤတက့ၢ်. (မံတစီၢ်ဖိလၢမ့ၢ်ဆါခီဒီးမံလၢမ့ၢ်နၢခီ ခဲလၢၣ်). နမ့ၢ်မံပၢ်ထီၣ်လၢ အီထီခိၣ်န့ၣ် ယာ်က့ၤ သးဆူ အကပၤ တက့ၢ်.

လၢကသ့ၣ်ညါအါထီၣ်အဂီၢ် ဝံသးစူၤဆဲးကျိးဘၣ် နပုၤဒုးအိၣ်ဖျၢၣ်တၢ်, ပုၤက့ၢ်ပုၤဆါ မ့တမ့ၢ် ဒီးကထာ်တက့ၢ်.

လၢကသ့ၣ်ညါအါထီၣ် တၢ်ယုသ့ၣ်ညါ တၢ်မံလၢ အကပၤ အဂ့ၢ်န့ၣ် လဲၤက့ၢ်ဘၣ်<https://bit.ly/2PSJhhC>. ပံးးဘျုးဘၣ် ထီၣ်မံ ကီၢ်ဆဲကလံး လၢဟ့ၣ်ပုၤနွဲးယၢ် လၢပကသ့ အဝဲသ့ၣ် အခဲၣ်ပုၤ လၢပတၢ်ပညိၣ်အဂီၢ်လီၤ.